

လုပ်ရတ် နဲ့ <dout yat> 炼金术, 炼丹术
 လုပ်ရတ်လွပ် ကဲ <dout yat lout> 炼金, 炼丹
 လုပ်ရပ် နဲ့ <dout yat> ①工作, 行径 ② = လုပ်ရတ်
 လုပ်ရပ်ကခေါ် နဲ့ <dout yat k-wei> 炼金者; 炼丹术士
 လုပ်ထိလှပ်လဲ ကဲ <dout li lout le'> 柔和地, 娇媚地
 လုပ်ထူကံကျေး နဲ့ <dout lu kan gywei> (古)雇工
 လုပ်ထဲလဲ ကဲ <dout le' le'> = လုပ်လိုလှပ်လဲ
 လုပ်ထဲလုပ်သီ ကဲ <dout le' lout li> = လုပ်လိုလှပ်လဲ
 လုပ်လုပ်စားစား ကဲ <dout lout sa: za:> 做一天吃一天:
 ~ နေသည်။ 干一天活儿吃一天。
 လုပ်လုပ်လဲလဲ ကဲ <dout lout le' le'> = လုပ်လိုလှပ်လဲ
 လုပ်သား နဲ့ <dout tha:> 劳动者: ~ လူ 劳动群众
 လုပ်သားပျော် နဲ့ <dout tha: pya:> 工蜂
 လုပ်သားပြည်သူ နဲ့ <dout tha: pyi dhu> 劳动人民
 လုပ်သီးဆောင်တာ နဲ့ <dout thi: hsaun ta> 事情, 工作
 လုပ်သနတ် နဲ့ <dout th- nat> 土枪
 လုပ်သလိုက် နဲ့ <dout than lait> 人造磁体, 人造磁铁
 လုပ်သက် နဲ့ <dout thet> 工龄
 လုပ်သက်ခွင့် နဲ့ <dout thet khwin> 缅甸公职人员每年能享受的假期(按工龄比例, 一年最多不得超过四个月)
 လုပ်သက်ဆူ နဲ့ <dout thet hsu> 年终或退职退休奖金
 လုပ်သန် နဲ့ <dout han> 作风: ~ မြှုပ်ငြေး 作风
 လုပ်အား နဲ့ <dout a:> 劳动力: ~ တန်း 价值 / ~ လုပ်ယောက်အုပ္ပါ 交工队
 လုပ်အားပေး J ကဲ <dout a: pei:> 义务劳动 II နဲ့ <dout a: bei:> 义务劳动者
 လာတ် နဲ့ <dat> ①获得的物质利益 ②酬金(如看相算命费等) ③贿赂: ~ စားသည်။ 受贿。/ ~ ထိုးသည်။ 行贿。
 လာတ်ကောင်း နဲ့ <dat kaun:> 逢发财良机; 交好运, 交鸿运
 လာတ်ကြီး နဲ့ <dat kyi:> 运气好, 命运好
 လာတ်ကျေး ကဲ <dat khaw> ①寻求好运气: ဈေးသည်များသည် ခို့ခို့ပေါင်းပန်းထိုးပြင်းပြင်း ~ သည်။ 摊贩在秤架上插花希望交好运。②(通过暗示)索贿: ကျေးဇူးမပေါ်နေ့ဟု ~ လေ့၏ 他为了索贿就说: “别忘了我给你的好处”。
 လာတ်စား ကဲ <dat sa:> 受贿
 လာတ်တိုက် နဲ့ <dat tait> 交好运, 走运, 恰逢发财良机: ဒါတ္ထရှုံးလိုက်တာဟာကျေနေ့အတွက် ~ တာပဲ။ 能得到这些东西, 对我来说真是交了好运。
 လာတ်တောင်း ကဲ <dat taun:> 索贿
 လာတ်တိုတ် နဲ့ <dat teit> 倒霉
 လာတ်ထိုး ကဲ <dat hto:> 行贿
 လာတ်ပူဇော်သကာ နဲ့ <dat pu zaw th-ka> 礼品, 赠品

လာတ်ပေး ကဲ <lat pei:> 行贿
 လာတ်ပေးလာတ်ယူ နဲ့ <lat pei: lat yu> 行贿受贿
 လာတ်ပိုတ် I နဲ့ <dat peit> = လာတ်တိုတ် II ကဲ <dat peit> 倒运
 လာတ်ယုံး နဲ့ <lat pout> 晦气, 倒霉
 လာတ်မိုးစွေး ကဲ <dat mo: swei> 大量受益, 收到好多礼物
 လာတ်မြင် နဲ့ <lat myin> 有眼光, 会看势头: စီးပွားရေးတွင် အလှန် ~ သည်။ 在经济方面会看势头。
 လာတ်ယူ ကဲ <lat yu> 受贿
 လာတ်ရွှေ့၍ နဲ့ <lat shwin> 收入甚多; 礼物多
 လာတ်လာ နဲ့ <lat la' ba'> = ဝာတ်
 လာတ်သပ်ကာ နဲ့ <dat that p-ka> 礼物, 赠品
 လမ္မားရိုင်း နဲ့ <dan p-ri nga:> [英·缅 lamprey + ch.] 七腮鳗, 八目鳗 (lamprey)
 လမ္မားဝည် နဲ့ <dan b-ra si> = ဝန်စဉ်
 လမ်း နဲ့ <dan:> ①路, 道, 街: ~ သုံး 三岔路 ②路线, 路途: ကုန်: ~ 陆路 / ဧရာ ~ 水路 / ဧရာ ~ 航线 ③(星球的)轨道: ဂြိုဟ်ထွား ~ 星体运行轨道 ④方法, 途径: နည်မျှုံ ~ မျှုံ 正确的(方法)途径
 လမ်းကူး နဲ့ <dan: gu:> 两条路的交接处, 路口, 交叉路口
 လမ်းကူးကြုံး နဲ့ <dan: gu: kyewet> 过街老鼠
 လမ်းကျုံး နဲ့ <dan: kya:> ①通火车、汽车的; 路过的: ကျွန်း တော်သည်မီးရထား: ~ ဆောဖာရ့တွင်နေသည်။ 我住在铁路经过的地区。/ ~ ဆည်နှင့်ခာဝိုင်းမည်။ 路过顺便进去待一会儿。②在路上的: ~ ငေသာသစ်ပင်များကိုပြေားရွှေ့ခိုက်ရသည်။ 必须把挡在路上的树木移栽到别处。③合理, 有道理: ~ ဆောဝကား 合情理的话 / ဘုမြားတာ ~ သည်။ 他说的有道理。
 လမ်းကြောင်းလေး နဲ့ <dan: gyin: lan: dhei:> 胡同, 小巷, 小路
 လမ်းကြေား နဲ့ <lan: gya:> 胡同, 巷, 小路
 လမ်းကြုံး ကဲ <lan: kyon> 顺路: ~ တဲ့အခါဝင်ခဲ့ပါ။ 顺路的话请到我家来。
 လမ်းကြောင်း နဲ့ <lan: gyaun:> ①路, 道路, 轨道, 弹道: ကော်တော်ကား ~ 汽车路, 公路 ②(手上的)纹路 ③通向……的道路: ဤလုပ်ငန်းမှာကြိုးပွဲ့ဗျာ ~ ဖြစ်သည်။ 这是通向发财致富的道路。
 လမ်းကြောင်းပေါက် ကဲ <lan: gyaun: pei:> 指引, 引导, 启发
 လမ်းကြောင်းပေါက် ကဲ <lan: gyaun: paut> ①通达 ②有联系
 လမ်းကြောင်းပြု ကဲ <lan: gyaun: pya:> 指导, 引路
 လမ်းကိုတ်စော် နဲ့ <lan: gyeit set> 压路机
 လမ်းကြွေး နဲ့ <lan: gwei:> 弯路, 拐弯处